

၁။ သောတာပန်တရားတို့ကို
ပစ္စေကတရားတို့ကို
ပစ္စေကတရားတို့ကို
ပစ္စေကတရားတို့ကို
ပစ္စေကတရားတို့ကို
ပစ္စေကတရားတို့ကို
ပစ္စေကတရားတို့ကို

၂။ သောတာပန်တရားတို့ကို
ပစ္စေကတရားတို့ကို
ပစ္စေကတရားတို့ကို
ပစ္စေကတရားတို့ကို
ပစ္စေကတရားတို့ကို
ပစ္စေကတရားတို့ကို
ပစ္စေကတရားတို့ကို

၃။ သောတာပန်တရားတို့ကို
ပစ္စေကတရားတို့ကို
ပစ္စေကတရားတို့ကို
ပစ္စေကတရားတို့ကို
ပစ္စေကတရားတို့ကို
ပစ္စေကတရားတို့ကို
ပစ္စေကတရားတို့ကို

၁၀၀၀
၁၀၀၀
၁၀၀၀
၁၀၀၀
၁၀၀၀
၁၀၀၀
၁၀၀၀
၁၀၀၀

၁၀၀၀
၁၀၀၀
၁၀၀၀
၁၀၀၀
၁၀၀၀
၁၀၀၀
၁၀၀၀
၁၀၀၀

၁၀၀၀
၁၀၀၀
၁၀၀၀
၁၀၀၀
၁၀၀၀
၁၀၀၀
၁၀၀၀
၁၀၀၀

၁၀၀၀
၁၀၀၀
၁၀၀၀
၁၀၀၀
၁၀၀၀
၁၀၀၀
၁၀၀၀
၁၀၀၀

[illegible]

Handwritten Burmese script on aged paper, likely a manuscript or historical document. The text is written in a cursive style across several lines.

[illegible]

[illegible]

၁၃၂၈ ဟူသော
ဗုဒ္ဓကံဘွယ်အားဖြင့်
၁၄၅၆ ဝါထိလက်မှတ်ချုပ်ဆိုပါသည်။
ဗုဒ္ဓကံဘွယ်

စာအုပ်တော်၌ နိဗ္ဗာန်သို့ ရောက်ရှိရန် အလမ်းတော်ကို ပြောဆိုထားသည်။

နိဗ္ဗာန်သို့ ရောက်ရှိရန် အလမ်းတော်ကို ပြောဆိုထားသည်။

[illegible]

ကုသိုလ်သောတရားတို့ကို လုပ်ဆောင်ရန် အားပေးပါ။

ကုသိုလ်သောတရားတို့ကို လုပ်ဆောင်ရန် အားပေးပါ။ ၁၁ ၆၆


... ११३३३ १

ॐ नमो भगवते वासुदेवाय ॥ १ ॥
 ॐ नमो भगवते वासुदेवाय ॥ २ ॥
 ॐ नमो भगवते वासुदेवाय ॥ ३ ॥
 ॐ नमो भगवते वासुदेवाय ॥ ४ ॥
 ॐ नमो भगवते वासुदेवाय ॥ ५ ॥
 ॐ नमो भगवते वासुदेवाय ॥ ६ ॥
 ॐ नमो भगवते वासुदेवाय ॥ ७ ॥
 ॐ नमो भगवते वासुदेवाय ॥ ८ ॥
 ॐ नमो भगवते वासुदेवाय ॥ ९ ॥
 ॐ नमो भगवते वासुदेवाय ॥ १० ॥

[Faint handwritten notes]

Handwritten text in Burmese script, likely a continuation of the list or a separate entry, written on aged paper.

செவ்வாய் திங்கள் ௧௮௭௩



पुस्तकें पढ़ने के लिये सुचारु रूप से
पुस्तकें पढ़ने के लिये सुचारु रूप से

पुस्तकें पढ़ने के लिये सुचारु रूप से

॥ पुस्तकें पढ़ने के लिये सुचारु रूप से ॥